



# ROYAL KING'S GUARD SECURITY COMPANY LIMITED

No. (89), Baho Road, 2 Quarter, Mayangone Township, Yangon.  
No(w-7/230), 56 (A)x112, Chanmyatharsi, Mandalay.  
Tele : +95 9 751 622 766, +95 9 663 457 099, +95 9 767 807 281.  
Email : royalking61727@gmail.com

ဝန်ထမ်းလစာငွေ ရာထူးအဆင့်လိုက် သတ်မှတ်တင်ပြခြင်း

## CNC

စဉ်	ရာထူး	အင်အား	လစာ	စုစုပေါင်း
၁	လုံခြုံရေးခေါင်းဆောင်	၂	၃၈၀၀၀၀	၇၆၀၀၀၀
၂	လုံခြုံရေးဝန်ထမ်း	၃	၃၅၀၀၀၀	၁၀၅၀၀၀၀
	စုစုပေါင်း	၅		၁၈၁၀၀၀၀



# ROYAL KING'S GUARD SECURITY COMPANY LIMITED

No. (89), Baho Road, 2 Quarter, Mayangone Township, Yangon.  
 No(w-7/230), 56 (A)x112, Chanmyatharsi, Mandalay.  
 Tele : +95 9 751 622 766, +95 9 663 457 099, +95 9 767 807 281.  
 Email : royalking61727@gmail.com

## လုံခြုံရေးဝန်ထမ်းငှားရမ်းခြင်း နှစ်ဦးသဘောတူစာချုပ်

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ လ၊ ရက်

လုပ်ငန်းအပ်နှံသူ ။ ကုမ္ပဏီအမည် -----  
 အမည် -----  
 ရာထူး -----  
 မှတ်ပုံတင်အမှတ် -----  
 လိပ်စာ -----

လုပ်ငန်းလက်ခံသူ ။ ကုမ္ပဏီအမည် Royal King's Guard Security Co;Ltd  
 အမည် U Aung Myo Tun  
 ရာထူး Managing Director  
 မှတ်ပုံတင်အမှတ် 9/SaKaTa(N)097590  
 လိပ်စာ No(89),Baho Road,2 Quarter, Mayangone  
 Township, Yangon.  
 No(w-7/230),56 (A)x112,Chanmyatharsi,  
 Mandalay.

- ၁။ အထက်ဖော်ပြပါ လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့အတွက် ယင်းတို့အသီးသီး၏ အမွေစား အမွေခံများ၊ ဆက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်စာ ရရှိသူများပါဝင်သည်ဟု မှတ်ယူရမည်။
- ၂။ လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့သည် အောက်အပိုင်း(၂)ပိုင်းပါ အချက်များကို နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်-
  - (က) ငွေရေးကြေးရေးနှင့် ပတ်သက်သောအပိုင်း
  - (ခ) လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သောအပိုင်း
- ၃။ ဤသဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်ပါစာပိုဒ်များကို ပြင်ဆင်ရန်လိုအပ်လျှင်နှစ်ဦးနှစ်ဖက် စလုံးက အပြန်အလှန်ညှိနှိုင်းသဘောတူညီမှုဖြင့် စာပိုဒ်/စာပိုဒ်များအတွင်းရှိ စာသားများကို ပြင်ဆင်

2025/02/05 11:23

ပြောင်းလဲနိုင်သည်။ သို့ရာတွင် မည်သည့်ပြင်ဆင်ချက်တစ်စုံတစ်ရာကမျှ ဤစာချုပ်၏ အဓိက  
ညွှန်မှန်းချက်ကို ထိပါးခြင်းမရှိစေရ။ ဤသဘောတူစာချုပ်သည် ပြီးပြည့်စုံသောစာချုပ်ဖြစ်၍ ယခင်  
ပြုလုပ်ခဲ့သော စေ့စပ်ညှိနှိုင်းမှုများ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ရေးသားပြောဆိုခဲ့သော နားလည်မှု  
များအားလုံးကို လွှမ်းမိုးပြီးဖြစ်စေရမည်။

၂။ (က) ငွေရေးကြေးရေးနှင့် ပတ်သက်သောအပိုင်း

၁။(က) လုပ်ငန်းအပ်နှံသူ Royal King's Guard Security Co.,Ltd မှ  
----- Co.,Ltd သို့လုံခြုံရေးဝန်ထမ်း  
( )ဦးအတွက် တစ်လကျသင့်ငွေကျပ် -----/(ကျပ် -----  
-----တိတိ)နှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ( )ဦးအတွက်  
-----/(ကျပ် -----  
-----တိတိ)အား (၁)လပြည့်ပြီး ကျန်လများတွင် လကုန်  
ပြီး(၃)ရက်အတွင်း ကောက်ခံမည်ဖြစ်ပါကြောင်းနှင့် (၁)လတစ်ကြိမ် ကြိုတင်ပေးချေသည့်  
စနစ်ကိုကျင့်သုံးရန်သဘောတူပါသည်။

(ခ) ငွေပေးချေရာတွင် စာချုပ်၌ လက်မှတ်ရေးထိုးသူ သို့မဟုတ် ကုမ္ပဏီ၏ ဘဏ်ငွေ စာရင်းအမှတ်သို့  
တိုက်ရိုက်ပေးချေမည်ဖြစ်သည်။ ပေးချေငွေအား ကိုယ်စားထုတ်ယူခြင်း ခွင့်မပြုပါ။

၂။ ငွားရမ်းသည့်ကာလ

၂။ လုပ်ငန်းငွားရမ်းသည့် ကာလအပိုင်းအခြားအနေဖြင့် လုပ်ငန်းစတင်သည့်  
(----- မှ ----- အထိ) ( ) သတ်မှတ်ပါသည်။  
ငွားရမ်းခြင်းအား ဆက်လက်သက်တမ်းတိုးလိုခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းများ ပြုလုပ်မည်  
ဆိုပါက မူလငွားရမ်းထားသည့် ကာလမကုန်ဆုံးမှီ Royal King's Guard Security Co;Ltd သို့  
(၁)လကြိုတင် အကြောင်းကြားရမည်ဖြစ်ပါသည်။ နှစ်ဦးသဘောတူထားသော စာချုပ်  
သက်တမ်းမပြည့်မှီ လုပ်ငန်းအပ်နှံသူဖက်မှ စာချုပ်ဖျက်သိမ်းခြင်းများပြုလုပ်ပါက ကျန်ရှိ  
သော စာချုပ်သက်တမ်း၏ဝန်ဆောင်ခကို Royal King's Guard Security Co;Ltd သို့  
ပေးဆောင် ရမည်ဖြစ်သည်။

၂။ လုပ်ငန်းအာမခံချက်

၃။ (က) လုပ်ငန်းလက်ခံဆောင်ရွက်သူသည် မမျှော်လင့်သော သဘာဝဘေးအန္တရာယ် (ရေဘေး၊မီးဘေး၊  
လေမုန်တိုင်းဘေး၊ ငလျင်ဒဏ်နှင့် မတားဆီးနိုင်သော ရုန်းရင်းဆန်ခတ်မှုများ၊  
အစိုးရကန့်သတ်ချက်များ) တို့ကြောင့်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်မရှိစေရ။  
(ခ) လုံခြုံရေးတွင် စနစ်တကျအပ်ထားသော ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးမှုပျက်စီးမှုဖြစ်ပါက  
သက်ဆိုင်ရာ လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့၏ ကိုယ်စားလှယ်များပါဝင်သော  
အဖွဲ့ဖြင့် ဖြစ်စဉ်အားလုံး စုံစမ်းစစ်ဆေးပါမည်။ ပျက်စီးဆုံးရှုံးမှုသည် လုံခြုံရေးဝန်ထမ်း၏  
ပေါ့လျော့မှုကြောင့်ဖြစ်ပါက ယင်းပျက်စီးဆုံးရှုံးမှု၏ တန်ဖိုးကို နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍  
ကာလတန်ဖိုးအတိုင်းပေးလျော်ပါမည်။ (ဖောက်ထွင်းခံရခြင်း မဟုတ်သည့် ငွေကြေးနှင့်  
ပစ္စည်းပျောက်ဆုံးခြင်း၊ စနစ်တကျအပ်နှံထားခြင်းမရှိသည့် ပစ္စည်းပျောက်ဆုံးခြင်းများအတွက်  
လုံခြုံရေးတွင် တာဝန်မရှိစေရ။)

- (ဂ) လုံခြုံရေးဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့်မဟုတ်ဘဲ လုပ်ငန်းအပ်နှံသူ၏ဝန်ထမ်းများ(သို့) တာဝန်ရှိသူများ၏ ပျက်ကွက်မှု / ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို လုပ်ငန်းအပ်နှံသူကသာ တာဝန်ယူရန်ဖြစ်ပါသည်။
- (ဃ) လုံခြုံရေးတာဝန်နှင့်ပသက်ဆိုင်ပဲ လုပ်ငန်းအပ်နှံသူမှ ခိုင်းစေလုပ်ဆောင်မှုကြောင့် လုံခြုံရေးဝန်ထမ်း ထိခိုက်အနာတရဖြစ်ခြင်းကို လုပ်ငန်းအပ်နှံသူအနေဖြင့် တာဝန်ယူရန်ဖြစ်သည်။
- (င) လုပ်ငန်းအပ်နှံသူ၏ လုံခြုံရေးတာဝန်ထမ်းဆောင်ခြင်းကြောင့် ဖြစ်ပွားသော လုံခြုံရေးဝန်ထမ်းများ ထိခိုက်အနာတရဖြစ်ခြင်းကို လုပ်ငန်းအပ်နှံသူတို့ ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်လုပ်ဆောင်ပေးရမည်။
- (စ) လုံခြုံရေးဆောင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းလက်ခံသူဘက်မှ လုံခြုံရေးဝန်ထမ်းအင်အား အတိုးအလျော့အား နှစ်ဖက်သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။
- (ဆ) တာဝန်ယူလုံခြုံရေးဝန်ထမ်းများသည် Royal King's Guard Security Co;Ltd မှ လေ့ကျင့်သင်ကြားခန့်အပ်ထားသော ဝန်ထမ်းများဖြစ်သဖြင့် ၎င်းလုံခြုံရေးများနှင့် ပတ်သက်၍ အလုပ်ကိစ္စများအား Royal King's Guard Security Co;Ltd မှ တာဝန်ရှိပါသည်။ တာဝန်ယူဝန်ထမ်းများ၏ နောက်ကျပျက်ကွက်မှုအတွက် လုပ်ငန်းလက်ခံသူမှ တာဝန်ယူပါသည်။

➤ **အခြားသဘောတူညီမှု**

- ၄။ (က) လုပ်ငန်းအပ်နှံသူအနေဖြင့် စာချုပ်သက်တမ်းကာလအတွင်း၌လည်းကောင်း၊ စာချုပ်သက်တမ်းကုန်ဆုံးသည့်နေ့မှ တစ်နှစ်တာကာလအတွင်း၌လည်းကောင်း လုပ်ငန်းအပ်နှံသူ၏ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ခဲ့သော လုပ်ငန်းလက်ခံသူ Royal King's Guard ၏ လုံခြုံရေးဝန်ထမ်းများကို စည်းရုံးသိမ်းသွင်းပြီး မိမိတို့၏လုပ်ငန်းတွင်ဖြစ်စေ၊ လုပ်ငန်းအပ်နှံသူနှင့် ဆက်နွယ်နေသော လုပ်ငန်းခွင်တွင်ဖြစ်စေဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမပြုရန် ၊ အကယ်၍ ဤသဘောတူညီချက်ဖောက်ဖျက်ပြီး ဝန်ထမ်းအဖြစ်ခန့်အပ်ခဲ့ပါက ၎င်းဝန်ထမ်း၏ဝန်ဆောင်စရိတ်နှင့် စားစရိတ်(၁)နှစ်စာကို နစ်နာကြေးအဖြစ် လုပ်ငန်းလက်ခံသူသို့ ပေးလျော်ရန် သဘောတူပါသည်။
- (ခ) လုပ်ငန်းအပ်နှံသူမှ လုံခြုံရေးသို့ ပစ္စည်းအပ်နှံပါက လုပ်ငန်းလက်ခံသူ၏ ရုံးချုပ်သို့ ကြိုတင်အကြောင်းကြားပြီးမှ စနစ်တကျ အပ်နှံရန်ဖြစ်ပါသည်။
- (ဂ) လုပ်ငန်းတိုးချဲ့လာပါက လုံခြုံရေးအင်အားကို တိုးမြှင့်ခန့်ထားရန် ညှိနှိုင်းဆောင်ရွက်ရမည်။
- (ဃ) Royal King's Guard Security Co;Ltd ရှိမှ တာဝန်ရှိသူသည် အဆိုပါစက်ရုံသို့ တစ်ပတ်လျှင် နေ့ ( ) ကြိမ်၊ ည ( ) ကြိမ်စစ်ဆေးရောက်ရှိခြင်းကို Daily Report တွင် လက်မှတ်ထိုးမည်ဖြစ်ပြီး လုပ်ငန်းလက်ခံသူ၏ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းလိုအပ်ချက်များအား တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်ပါသည်။

ခ) လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သောအပိုင်း

လုပ်ငန်းအပ်နှံသူမှ ပံ့ပိုးမှု

- ၁။ (က) လုံခြုံရေးကင်းဂိတ်အဆောက်အဦ၊ ရုံးခန်း နှင့် လိုင်းခွဲတယ်လီဖုန်းတို့ကို သီးသန့်စီစဉ်ပေးရန် ။
- (ခ) လုံခြုံရေးကိစ္စရပ်များအတွက် လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်ပြောဆိုနိုင်ရန် ( Co-ordinator ) တစ်ဦး( သို့ ) နှစ်ဦးသတ်မှတ်ပေးရန် ။
- (ဂ) မှတ်တမ်းမှတ်ရာများအတွက် စာရေးကိရိယာ ပံ့ပိုးပေးရန် ။
- (ဃ) လုံခြုံရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးကိစ္စအတွက် စီစဉ်ပေးရန် ။

➤ တာဝန်ယူမည့်နေရာနှင့်လုပ်ငန်းဝန်ဆောင်မှု (လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလဲသွားမည်)

၂။ -----တိုင်း၊ -----မြို့နယ်၊ အမှတ်( ) -----  
 လမ်းရှိ ----- တွင် ပစ္စည်းများ လုံခြုံရေး ( ဥပဒေနှင့်လွတ်ကင်းသော ပစ္စည်း ) အတွက် စောင့်ရှောက်မှုကိုတာဝန်ယူရန် လုံခြုံရေးဝန်ထမ်း ( )ဦးကို အောက်ပါအတိုင်း စနစ်တကျတာဝန်ချထားမည်ဖြစ်သည်။

အချိန် မှ - ထိ	လုံခြုံရေးဝန်ထမ်း			တာဝန်ယူမည့်နေရာ
	ကျား	မ	ပေါင်း	

➤ ပျက်ကွက်ခြင်း

အစားထိုးဝန်ထမ်း မရောက်ရှိမှသာလျှင် တာဝန်ထမ်းဆောင်မှု ပျက်ကွက်သည်ဟု မှတ်ယူရမည်။

➤ နောက်ကျခြင်း

ဂျူတီလွှဲပြောင်းချိန်တွင် တာဝန်ဆက်လက်ယူရမည့်ဝန်ထမ်းအချိန်မီ မရောက်ရှိပါက၎င်းရောက်ရှိသည်အထိ မူလဝန်ထမ်းက ဆက်လက်တာဝန်ယူပေးရမည်။ နောက်တာဝန်ကျဝန်ထမ်းမရောက်မီ မူလတာဝန်ကျဝန်ထမ်းက တာဝန်မှ ခွန်ခွာသွားမှသာလျှင် တာဝန်ချိန်ဝင်ရောက်မှု နောက်ကျသည်ဟု မှတ်ယူရမည်။

➤ လူ့အစားထိုးလဲလှယ်ခြင်း

ဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှု၊ စည်းကမ်းလိုက်နာမှု၊ ဝန်ဆောင်မှုအပေါ် ကျေနပ်မှုမရှိပါက လုပ်ငန်းအပ်နှံသူက လူ့အစားထိုးလဲလှယ်ပေးရန် တောင်းဆိုခွင့်ရှိသည်။

မှတ်ချက်။

။ လုံခြုံရေးဝန်ထမ်းတစ်ဦး ပျက်ကွက်ခဲ့လျှင် အစားထိုးဝန်ထမ်းတစ်ဦးကို Royal King's Guard Security Co,Ltd မှ တာဝန်ယူ စေလွှတ် ပေးရန် ၊ အစားထိုးဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှုကို မူလတာဝန်ယူသူဝန်ထမ်း၏ တာဝန်ထမ်းဆောင်မှုဟု မှတ်ယူရမည်။

လုံခြုံရေးဝန်ထမ်းများ၏ တာဝန်

၃။ အောက်ပါအတိုင်း တာဝန်ထမ်းဆောင်မည် -

- (က) -----အဆောက်အဦ အစိတ်အပိုင်းအားလုံးတို့ကို နေ့/ညစစ်ဆေးရန်။
- (ခ) -----အတွင်းလူ/ယာဉ် ဝင်/ထွက်မှု ကြီးကြပ်ရန် ။
- (ဂ) ----- မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်။
- (ဃ) -----ဝန်းကျင်တွင် ထူးခြားဖြစ်စဉ်ရှိပါက တာဝန်ရှိသူထံသို့ အချိန်နှင့်တပြေး ညီ သတင်းပို့၍ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် ။
- (င) စက်ရုံဝင်းတံခါးအဖွင့်အပိတ် တာဝန်ယူရန် ။
- (စ) အလုပ်ဆင်းချိန် ဝန်ထမ်းများအား ရှာဖွေစစ်ဆေးခြင်း ။
- (ဆ) ယာဉ်ဝင်/ထွက် ရှာဖွေစစ်ဆေးခြင်း ။
- (ဇ) နေ့စဉ်လုပ်ဆောင်ချက်များအား မှတ်တမ်းထားရှိရန်။

➤ စာချုပ်ဖျက်သိမ်းခြင်း

၄။ အောက်ပါအချက်အလက်များအပေါ် မူတည်၍ စာချုပ်ဖျက်သိမ်းနိုင်သည် -

- (က) မမျှော်လင့်သောဘေးအန္တရာယ်တစ်ခုခုကြောင့် စာချုပ်ဖျက်သိမ်းရန် လိုအပ်ပါက စာချုပ်ကို ဖျက်သိမ်းနိုင်သည်။
- (ခ) ဤသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက စာချုပ်ဖျက်သိမ်း နိုင်သည်။
- (ဂ) စာချုပ်ကိုဖျက်သိမ်းလိုသူသည် အခြားတစ်ဘက်သို့ ဖျက်သိမ်းလိုသည့်နေ့မတိုင်မီ (၁)လကြိုတင် သတိပေးအကြောင်းကြားရမည်။
- (ဃ) အထက်ပါ အပိုဒ်(က)နှင့်(ခ)ပါ အချက်များမှအပ မည်သူမျှတစ်ဖက်သတ်ဖြစ်စေ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲဖြစ်စေ စာချုပ်ကို ဖျက်သိမ်းခြင်း မပြုရ ။
- (င) လုပ်ငန်းအပ်နှံသူဘက်မှ စာချုပ်ကို ဖျက်သိမ်းခြင်းပြုပါက ပေးဆောင်ရန်ရှိသော ဝန်ဆောင်စရိတ်ကို အကျေးပေးချေပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။
- (စ) အကယ်၍လုပ်ငန်းလက်ခံသူဘက်မှ ရုတ်သိမ်းခြင်းဖြစ်ပါက ဝန်ဆောင်ခလက်ခံထား ပြီးသည့်ကာလအထိ ဆက်လက်၍ဝန်ဆောင်မှုပေးရမည်။ (သို့မဟုတ်) ဝန်ဆောင်မှု ဖေးရန်ကျန်ရှိသောကာလအတွက် ကြိုတင်ရယူထားသော ဝန်ဆောင်စရိတ်ကိုလုပ် ငန်းအပ်နှံသူသို့ ဝန်ဆောင်မှုရုတ်သိမ်းခြင်းမပြုမီ ပြန်လည်ထုတ်ပေးရမည်။

(Re fund )

ဤသဘောတူစာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် အကျုံးဝင်သည်။

၆။ အောက်ပါသက်သေများရှေ့မှောက်တွင် နှစ်ဦးနှစ်ဖက်စလုံးမှ သဘောတူလက်မှတ်ရေးထိုးကြပါသည်။

လုပ်ငန်းအပ်နှံသူ

လုပ်ငန်းလက်ခံသူ  
Royal King's Guard Security Co;Ltd.

လက်မှတ် -----  
အမည် -----  
မှတ်ပုံတင်အမှတ်-----  
နေရပ်လိပ်စာ -----  
-----

လက်မှတ် -----  
အမည် ဦးအောင်မျိုးထွန်း  
မှတ်ပုံတင်အမှတ် ၉/စကတ(နိုင်)၀၉၇၅၉၀  
နေရပ်လိပ်စာ No(89),Baho Road,2 Quarter, Mayangone  
Township, Yangon.

အသိသက်သေများ

အသိသက်သေ(၁)

အသိသက်သေ(၁)

လက်မှတ် -----  
အမည် -----  
မှတ်ပုံတင်အမှတ်-----  
နေရပ်လိပ်စာ -----  
-----

လက်မှတ် -----  
အမည် ဒေါ်တင်တင်ငြိမ်း  
မှတ်ပုံတင်အမှတ် ၁၄/ကလန(နိုင်)၁၈၀၇၇၂  
နေရပ်လိပ်စာ No(89),Baho Road,2 Quarter, Mayangone  
Township, Yangon.